

ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ
-နွံငါပေးမည်	-၏ကောင်းကင်	-ကဲ့သို့ကပြန်များ-	သင့်အမျိုးအနွယ်	-	-နွံငါများပဌ်စမေည်
H3414	H8064	H3556	H2233	H0853	

4

ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ
-၌သင့်အမျိုးအနွယ်	-နွံကောင်းချီးခံရလိမ့်မည်	-ထိုဤ	-ထိုပဌ်များ	-အလုံးစုံ	-	-သို့သင့်အမျိုးအနွယ်
H2233	H1288	H0411	H0776	H3605	H0853	H2233

ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ
-၏မမြတ်	လူမျိုးများ-	-အလုံးစုံ
H0776		H3605

သင်၏အမျိုးအနွယ်ကို ကောင်းကင်ကပြန်ကဲ့သို့ များပဌ်စမေည်။ သင်၏အမျိုးအနွယ်အားလည်း၊ ဤပဌ် ရှိသမျှတို့ကို ငါပေးမည်။ သင်၏အမျိုးအနွယ် အားဖြင့်လည်း၊ လူမျိုးအပေါင်းတို့သည် ကောင်းကင်မြေမင်္ဂလာကို ခံရကပြန်မည်။

ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ
ငါ့စောင့်ရှောက်ခြင်း	-နွံစောင့်ရှောက်ခဲ့၏	-၌ငါ့အသံ	အာဗဗြံ	နားထောင်ခဲ့၏	-ထိုအရာ	-အကခြင်း
H4931	H8104		H0085	H8085		H6118

ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ
-နွံငါ့ပညာသင်ချက်များ	ငါ့ပညာသေများ	ငါ့ပညာတတ်များ
H8451	H2708	H4687

5

အကခြင်းမူကား၊ အာဗဗြံသည် ငါ့စကားကို နားထောင်၍၊ ငါစီရင်မှာထားသော ပညာတတ်များ အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း ဟုမိန့်တော်မူ၏။

ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ
-၌ဂရော	ယိဇဟတ်	-နွံနထိုင်လ၏
H1642	H3327	H3427

6

ဣသရလေဇာတ်သည် ဂရောမျိုး နှစ်တွင်-မျိုးတို့သည် သူ၏မယားအကခြင်းကို မေးသော အခါ၊ ရဗေကုကသည် လှသောအဆင်းအရောင် ရှိသောကခြင်း၊

ၵၵၵၵၵ						
သူမ	ငါ့နွမ	-နွံပခြာဆိုလ၏	-သို့သူဇနီး-အကခြင်း	-၏နရော	လူများ-	-နွံမေးမမြီးကပြာ၏
H1931	H0269	H0559	H0802	H4725	H0376	H7592

ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ
လူများ-	-ငါ့ကိုသတ်ကပြန်မည်	-မဖြေရ	ငါ့ဇနီး	-သို့ဆို-ခြင်း	ကခြက်ရုံ၏	-အဘယ်ကခြင်းဆိုသော်
H0376	H2026	H6435	H0802	H0559	H3372	

ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ	ၵၵၵၵၵ
သူမ	-၏အသွင်အပြင်	လှသော-	-အဘယ်ကခြင်းဆိုသော်	ရိဗကာ	-အပေါ်	-၏နရော
H1931	H4758			H7259		H4725

7

ဤပဌ်သား ယောက်ျားတို့သည် သူ့အကခြင်းကခြင်း ငါ့ကို သတ်မည်ဟုစိုးရိမ်၍၊ သူ သည် ငါ့မယားဖြင့်သည်ဟု မပြောဆိုဝံ့၊ ငါ့နွမဖြင့်သည် ဟု ပြောဆို၏။

၈
 ၀၂၅၅ -ထိုရက်စက်များ [H3117](#) ၀၂၅၅ -ထိုနေ့ရော့၌ [H8033](#) ၅၅ -သို့သူထံ [H0748](#) ၀၂၅၅ -အဘယ်ကကြောင့်ဆိုသော် [H1961](#)

၀၂၅၅ -နှင့်မပြုလေ၏ [H7200](#) ၅၅ -ထိုပြောင်းပေါက် [H2474](#) ၀၂၅၅ -မှအတွင်း [H1157](#) ၀၂၅၅ -၏ဖိလိတိုတို့ [H6430](#) ၅၅ -ရှင်ဘုရင်- [H4428](#) ၀၂၅၅ -အဘိမလက် [H0040](#) ၅၅ -နှင့်ကညိရှလေ၏ [H8259](#)

၀၂၅၅ -သုဇနီး [H0802](#) ၅၅ -ရိဗကာ [H7259](#) ၀၂၅၅ -နှင့် [H0854](#) ၅၅ -ရယ်မောနေ၏ [H6711](#) ၅၅ -ယိဇောတ် [H3327](#) ၅၅ -နှင့်ကညိ [H2009](#)

ထိုမျိုး ကာလအင်တန်ကပြန်ပေးပြီး၊ တနည်း၌၊ ကုဇာကသည် မိမိမယားရမေကုကနှင့် ကစားသည်။
 ဖိလိတိုတိုမင်းက အဘိမလက်သည် ပြောင်းပေါက်ဝက ကညိမပြုလျှင်၊

၉
 ၀၂၅၅ -သုဇနီး [H1931](#) ၅၅ -သင်ဇနီး [H0802](#) ၅၅ -ကညိ [H2009](#) ၅၅ -ကောန်အမှန် [H0389](#) ၅၅ -နှင့်ဆိုလေ၏ [H0559](#) ၅၅ -သို့ယိဇောတ် [H3327](#) ၅၅ -အဘိမလက် [H0040](#) ၅၅ -နှင့်ခေါ်လေ၏ [H7121](#)

၅၅ -အဘယ်ကကြောင့်ဆိုသော် [H3327](#) ၅၅ -ယိဇောတ် [H3327](#) ၅၅ -သို့သူထံ [H0413](#) ၅၅ -နှင့်ဆိုလေ၏ [H0559](#) ၀၂၅၅ -သုဇနီး [H1931](#) ၅၅ -ငါ့နှမ [H0269](#) ၅၅ -ပြောခဲ့သနည်း [H0559](#) ၅၅ -နှင့်အဘယ်သို့

၅၅ -သုဇနီး [H4191](#) ၅၅ -ငါသမေည် [H4191](#) ၅၅ -မဖွဲ့ရ [H6435](#) ၅၅ -ငါပြောခဲ့၏ [H0559](#)

ကုဇာကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင် စစ် သင်၏မယားဖွဲ့၏။ သို့ရာတွင်၊ သူသည် ငါ့နှမဖွဲ့၏ဟု အဘယ်ကကြောင့်
 သင်ပြောရ သနည်းဟုမေးသော်၊ ကုဇာက၊ သူ့အတွက်ကကြောင့် ကျွန်ုပ်သမေည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို၏။

၁၀
 ၀၂၅၅ -အိပ်ပေါင်းခဲ့ပါပြီ [H7901](#) ၅၅ -နီးပါး [H4592](#) ၅၅ -ငါတို့ကို [H0413](#) ၅၅ -ပြောသနည်း [H0559](#) ၅၅ -ဤအရာ [H2063](#) ၅၅ -အဘယ် [H4100](#) ၅၅ -အဘိမလက် [H0040](#) ၅၅ -နှင့်ဆိုလေ၏ [H0559](#)

၅၅ -အပစ် [H0817](#) ၅၅ -ငါတို့အပေါ် [H0413](#) ၅၅ -နှင့်ဆောင်ယူခဲ့ပါပြီ [H0935](#) ၅၅ -သင်ဇနီး [H0802](#) ၅၅ -နှင့် [H0854](#) ၅၅ -၏လူ [H0259](#) ၅၅ -တစ်ယောက်-

အဘိမလက်မင်းကလည်း၊ ငါတို့၌ သင်ပြောအမှုကား အဘယ်သို့နည်း။ တစုံတယောက်သော သူသည်၊ သင်၏မယားနှင့်
 အမှတ်တမဲ့သင့်နေလျှင်၊ ငါတို့ ခေါင်းပေါ်မှာ သင်သည် အပစ်ရောက်စလေမ့်မည် တကားဟု ဆိုပါပြီ။

၁၁
 ၅၅ -ဤ [H2088](#) ၅၅ -၌လူ-ဤ [H0376](#) ၅၅ -ထိုထံတွင် [H5060](#) ၅၅ -သို့ဆိုခြင်း [H0559](#) ၅၅ -ထိုလူ [H3605](#) ၅၅ -အလုံးစုံ [H0853](#) ၅၅ -အဘိမလက် [H0040](#) ၅၅ -နှင့်အမိန့်ပေးလေ၏ [H6680](#)

၅၅ -တကား [H4191](#) ၅၅ -သစေရေမည် [H4191](#) ၅၅ -သခေခြင်း [H4191](#) ၅၅ -နှင့်-၌သူဇနီး [H0802](#)

ဤလင်မယားကို ပြောမှားသောသူသည် ဆက်ဆက်အသခေရမည်ဟု မိမိလူအပေါင်းတို့ကို မှာထားသနည်း။

ကမ္ဘာ	အာဂုဏ်	ကမ္ဘာ	အနာဂတ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်
အဆတစ်ရာ-	-ထိုထို	-၌နှစ်	-နှင့်တွဲစုံလင်စေ	-ထိုထို	-၌ပညာ	ယိဇာတ်	-နှင့်စိုက်ပျိုးလင်စေ
H3967	H1931	H8141	H4672	H1931	H0776	H3327	H2232

12

:ကုသ	အာဂုဏ်	အာဂုဏ်
ထာဝရဘုရား	-နှင့်ကောင်းချီးပေးတော်မူလင်စေ	-သူတို့
H3068	H1288	H8180

ထိုပညာ၌ ကုဇာတ်သည် မျိုးစေ့ကိုကကြံ၊ တနှစ် ခင်းတွင် အဆတရာသေ အသီးအနှံကို ရလင်စေ။ ထာဝရဘုရားသည်လည်း၊ ကောင်းကီပြေးတော်မူသဖြင့်၊

ကမ္ဘာ	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်
-တိုင်အောင်	-နှင့်ကိစ္စမြဲမြဲ	သွားခင်း	-နှင့်သွားလင်စေ	-ထိုလူ	-နှင့်ကိစ္စမြဲမြဲလင်စေ
H5704	H1432	H1980	H3212	H0376	H1431

13

:ကမ္ဘာ	အာဂုဏ်	အာဂုဏ်
အလွန်	ကိစ္စမြဲမြဲခွဲခွဲ	-အဘယ်ကကြောင့်ဆိုသော်
H3966	H1431	

သူသည်ကိစ္စမြဲမြဲ၊ အလွန်စည်းစိမ်းကိစ္စသည် တိုင်အောင် တိုးတက်လျက်၊ စီးပွားဥစ္စာများပပြီးစွာ ဖြစ်လင်စေ။

ကမ္ဘာ	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်
များပပြီး	-နှင့်အစခေခင်း	-၏နွား	-နှင့်တိရစ္ဆာန်အုပ်-	-၏သိုး	တိရစ္ဆာန်အုပ်-	-သူထံ	-နှင့်ဖြစ်လင်စေ-
H5657	H1241	H4735	H6629	H4735			H1961

14

:ကမ္ဘာ	အာဂုဏ်	အာဂုဏ်
ဖိလိတုတိ	-သူတို့	-နှင့်ငြိမ်ကင်းစေ
H6430	H0853	H7065

သိုးစု၊ နွားစုများ၊ ကျွန်များနှင့်ပညာစုံ ကြပ်ဝန်း။ ထိုကကြောင့်၊ ဖိလိတုတိလူတို့သည် သူတို့ငြိမ်ကင်းစေ။

ကမ္ဘာ	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်
-၏အာဗပြံ	-၌ရက်စက်-	-၏သူအဘ	ကျွန်များ-	တူးခွဲကကြော	-ထိုအရာ	-ထိုတွင်းများ	-နှင့်-အလုံးစုံ
H0085	H3117	H0001	H5650	H2658		H0875	H3605

15

:ကမ္ဘာ	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်
မမြဲဖန်	-နှင့်ဖြစ်ခွဲခွဲကကြော	-သူတို့ကို	ဖိလိတုတိ	ပိတ်ဆို့ခွဲခွဲကကြော
H6083	H4390		H6430	

အဘအာဗပြံလက်ထက်၌၊ အဘ၏ကျွန်တို့ တူးသေ ရေတွင်းရှိသမျှတို့ကို မမြဲနှင့်ဖိပိတ်ကကြော။

အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်	အာဂုဏ်
-အဘယ်ကကြောင့်ဆိုသော်	-မှငါတို့ထံ	သွားလော့	ယိဇာတ်	-သို့	အဘိမလက်	-နှင့်ဆိုလင်စေ
		H3212	H3327	H0413	H0040	H0559

16

:ကမ္ဘာ	အာဂုဏ်	အာဂုဏ်
အလွန်	-မှငါတို့ထက်	တန်ခိုးကိစ္စပပြီ
H3966		

အဘိမလက်မင်းကလည်း၊ သင်သည် ငါတို့ထက် တန်ခိုးကိစ္စပပြီ။ ငါတို့ထံမှထွက်သွားလော့ဟု၊ ကုဇာတ်ကို အမိန့်ရှိသောကကြောင့်၊

בשׁוּׁוּ	רָרָה	לִּבְרָה	וּרְוִי	קָרָה	מִשְׁמֵ	רָרָה	17
-နှင့်နထိုင်လ၏	-၏ဂရော	-၌ချိဉ်ဝမ်း-	-နှင့်တဲစိုက်လ၏	ယိဇဟတ်	-မှထိုနရော	-နှင့်သွားလ၏	
H3427	H1642		H2583	H3327	H8033	H3212	
						: מִשְׁ	
						-ထိုနရော၌	
						H8033	

ကုဇာတ်သည် ထိုမျှထွက်သွားပြီးလျှင်၊ ဂရောချိဉ်ဝဲကို ဆောက်၍နလေ၏။

רָרָה	רָשָׁ	מִנְהָ	תָּרָה	תָּ	רָרָה	קָרָה	בִּשְׁ	18
တူးခဲကဏ္ဍ	-ထိုအရာ	-၏ရေ	တွင်းများ-	—	-နှင့်တူးလ၏	ယိဇဟတ်	-၌ပန္နိလာလ၏	
H2658		H4325	H0875	H0853	H2658	H3327	H7725	
מִקְרָ	תָּ	רָ	מִ	מִ	וּ	מִ	מִ	
-၏အာဗပြီ	-သခေငြီး-	-နောက်	ဖိလိတုတိ	ဝဲကဏ္ဍ	သွအဘ	-၏အာဗပြီ	-၌ရက်စက်-	
H0085	H4194		H6430		H0001	H0085	H3117	
: וּ	וּ							
သွအဘ	-သူတို့ကို	ခါခါ	-ထိုအရာ	-ကဲ့သို့အမည်များ	အမည်များ	-သူတို့ကို	-နှင့်ခါခါလ၏	
H0001		H7121		H8034	H8034		H7121	

ထိုအခါ ကုဇာတ်သည်၊ အဘအာဗပြီ ကျန်တို့ တူး၍၊ အဘသသေနေနောက်၊ ဖိလိတုတိလူတို့ဖိုသစ ရေတွင်းတို့ကို တူးဘန်ပန္နိ၍၊ အထက်က အဘသမုတ် သစ အမည်ဖဉ် သမုတ်လ၏။

מִ	רָ	מִ	וּ	לִ	קָ	וּ	וּ	19
-၏ရေ	တွင်း-	-ထိုနရော၌	-နှင့်တွေရိုကဉ်ဂြာဇာ-	-၌ချိဉ်ဝမ်း	-၏ယိဇဟတ်	ကျန်များ-	-နှင့်တူးကဉ်ဂြာဇာ	
H4325	H0875	H8033	H4672		H3327	H5650	H2658	
							: וּ	
							အသက်ရှင်	

ကုဇာတ်ကျန်တို့လည်း၊ ချိဉ်ထဲ၌တူး၍ စမ်း ရေတွင်းကို တွေ့ကဏ္ဍ။

וּ	וּ	קָ	וּ	וּ	וּ	וּ	וּ	20
-ငါတို့ထံ	-သို့ဆိုခငြီး	-၏ယိဇဟတ်	သိုးထိန်းများ-	-နှင့်	-၏ဂရော	သိုးထိန်းများ-	-နှင့်ငြီးခုံကဉ်ဂြာဇာ	
	H0559	H3327	H7473		H1642	H7473	H7378	
: וּ	וּ							
-သူနှင့်	ငြီးခုံကဏ္ဍ	-အဘယ်ကဉ်ဂြာဇာဆိုသစ်	သောက်	-၏တွင်း	အမည်-	-နှင့်ခါခါလ၏	-ထိုရေ	
	H6229		H6230	H0875	H8034	H7121	H4325	

ဂရောအမျိုးသား နွားကျောင်းတို့ကလည်း၊ ဤရသေည် ငါတို့ရဖေဖြစ်၏ဟု၊ ကုဇာတ်၏နွားကျောင်းတို့ နှင့် လူယက်ပဉ်ဆိုကဏ္ဍ။ ထိုသို့အချင်းချင်းလူယက် ကဉ်ဂြာဇာကဉ်ဂြာဇာ၊ ထိုရေတွင်းကို သောက်အမည်ဖဉ်မှည့် လ၏။

וּ	וּ	וּ	וּ	וּ	וּ	וּ	21	
-သူမှအမည်	-နှင့်ခါခါလ၏	-သူမှအပါ	-လည်း	-နှင့်ငြီးခုံကဉ်ဂြာဇာ	အခငြီး	တွင်း	-နှင့်တူးကဉ်ဂြာဇာ	
H8034	H7121		H1571	H7378	H0312	H0875	H2658	
							: וּ	
							သိတန	
							H7856	

နောက်တဖန် အခငြီးသစရေတွင်းကို တူးပန္နိ ကဏ္ဍ။ ထိုရေတွင်းကိုလည်း တဖန်လူကဉ်ဂြာဇာကဉ်ဂြာဇာ၊ သိတနအမည်ဖဉ်မှည့်လ၏။

ၵၵၵၵ	ၵၵၵ	ၵၵၵ	ၵၵၵၵ	ၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	22
-သူမအပေါ်	ငြိုးခုံကခြာ	-နှင့်-မ	အခဉ်း	တွင်း	-နှင့်တူးလခေါ်	-မှထိုနရော	-နှင့်ရှေ့ပခြင်းလခေါ်	
H7378	H7378	H3808	H0312	H0875	H2658	H8033	H6275	
ၵၵၵၵ	ၵၵၵ	ၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	
ကျယ်ဝန်းစေ့ပွဲ	-ယခု	-အဘယ်ကခြင်းဆိုသော်	-နှင့်ဆိုလခေါ်	ရဟဗဗုတ်	-သူမအမည်	-နှင့်ခေါ်လခေါ်		
H7337	H6258		H0559	H7344	H8034	H7121		
			ၵၵၵၵ	ၵၵၵၵ	ၵၵၵ	ၵၵၵၵ		
			-၌ပခြာ	-နှင့်ငါတို့အသီးသီးပွားများမည်	-ငါတို့အတွက်	ထာဝရဘုရား		
			H0776	H6509		H3068		

ထိုအရပ်မှ နရောပခြင်း၍၊ အခဉ်းသခ ရတွင်းကို တူးကခြာ။ ထိုရတွင်းကို အဘယ်သူမျှ မလုယက်သခကခြင်း၊ ငါတို့ နရောအခွင့်ကို ယခု ထာဝရဘုရားပေးတော်မူပြီဖြစ်၍၊ ဤပခြာ၌ ငါတို့သည် စီးပွားများကခြာမည်ဟုဆိုလျက်၊ ထိုရတွင်းကို ရဟဗ ဘုတ်အမည်ဖခြာ မှည့်သတည်း။

ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	23
ဗရေရှေ့	-မှထိုနရော	-နှင့်တက်သွားလခေါ်	
H0884	H8033	H5927	

တဖန် ထိုအရပ်မှ ဗရေရှေ့အရပ်သို့ ပခြင်း လခေါ်။

ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	24
ငါ	-နှင့်မိန့်တော်မူလခေါ်	-ထိုထို	-၌ညဉ့်	ထာဝရဘုရား	-သို့သူထံ	-နှင့်ထင်ရှားတော်မူလခေါ်		
H0595	H0559	H1931	H3915	H3068	H0413	H7200		
ၵၵၵၵ	ၵၵၵၵ	ၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵၵၵ	ၵၵၵၵ	
ငါ	-နှင့်သင်	-အဘယ်ကခြင်းဆိုသော်	ကခြာကရံ	-မ	သင့်အဘ	-၏အာဗပြာ	ဘုရားသခင်-	
H0595	H0854		H3372	H0408	H0001	H0085	H0430	
ၵၵၵၵ	ၵၵၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵၵၵ	ၵၵၵၵၵၵ		
ငါကျွန်	အာဗပြာ	-အတွက်	သင့်အမျိုးအနွယ်	-	-နှင့်များပခြးစမေည်	-နှင့်ကောင်းချီးပေးမည်-သင့်ကို		
H5650	H0085	H5668	H2233	H0853		H1288		

ထိုနညဉ်မှာ ထာဝရဘုရားသည် ထင်ရှား၍၊ ငါသည် သင်၏အဘ အာဗပြာ၏ ဘုရားဖြစ်၏။ မစိုးရိမ် နှင့်။ ငါသည်သင့်ဘက်မှာရှိ၏။ ငါသည်ကောင်းကဉ်းပေး မည်။ ငါ၏ကျွန်အာဗပြာအတွက်၊ သင်၏အမျိုးအနွယ်ကို ငါများပခြးစမေည်ဟု မိန့်တော်မူ၏။

ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	25
-၏ထာဝရဘုရား	-၌နာမ-	-နှင့်ခေါ်လခေါ်	ယင်ပလုလင်	-ထိုနရော၌	-နှင့်တည်ဆောက်လခေါ်	
H3068	H8034	H7121	H4196	H8033	H1129	
ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	ၵၵၵၵ	
တွင်း	-၏ယင်ဟတ်	ကျွန်များ-	-ထိုနရော၌	-နှင့်တူးကခြာခေါ်-	သူတံ	-ထိုနရော၌
H0875	H3327	H5650	H8033		H0168	H8033
						H5186

ထိုအရပ်၌ ယင်ပလုလင်ကို တည်၍၊ ထာဝရ ဘုရား၏ နာမတော်ကို မဋ္ဌာနာပခြာ။ တဲကိုလည်း တည်ဆောက်၍၊ ကျွန်တို့သည် ရတွင်းကို တူးကခြာ။

26	<p> -אש H8269 לְכַלּוֹת H6369 וְהָרַגְתָּ H4828 וְהָרַגְתָּ H0276 וְהָרַגְתָּ H1642 וְהָרַגְתָּ H0413 וְהָרַגְתָּ H1980 וְהָרַגְתָּ H0040 </p> <p> -සුළු- -နွဲ့ဖိကလ သူမိတ်ဆွေ -နွဲ့အဟုတ် -မုဂရော -သိုသို သွားခွဲ၏ -နွဲ့အဘိမလက် </p>
----	---

: 1980
-၏သူစစ်တပ်

ထိုအခါ အဘိမလက်မင်းသည် အဆွေတော် အဟုတ်နှင့် ဗိုလ်ချုပ်မင်းဖိကလတို့ကို ခေါ်၍၊ ဂရောမမြို့ ကူဇက်ရှိရာသို့သွား၏။

27	<p> וְהָרַגְתָּ H8130 וְהָרַגְתָּ H0413 וְהָרַגְתָּ H0935 וְהָרַגְתָּ H4069 וְהָרַגְתָּ H3327 וְהָרַגְתָּ H0413 וְהָרַגְתָּ H0559 </p> <p> မုန်းတီးခဲ့ကခြာ -နွဲ့သင်တို့ -ငါထံ လာကပြန်နည်း -အဘယ်ကခြင်း ယိဇဟတ် -သူတို့ထံ -နွဲ့ဆိုလ၏ </p>
----	---

: 8854 7971 8853
-မသင်တို့ထံ -နွဲ့လွတ်ခဲ့ကခြာ-ငါ့ကို -ငါ့ကို

ကူဇက်ကလည်း၊ သင်တို့သည် ငါ့ကို မငြိပျင်း၍ နှင်ထုတ်ပီမူ၊ အဘယ်ကခြင်း လာကပြန်နည်းဟု မေးလျှင်၊

28	<p> וְהָרַגְתָּ H3068 וְהָרַဂְתָּ H1961 -אֲנִי H0413 -אֲנִי H0935 -אֲנִי H0935 -אֲנִי H0423 -אֲנִי H4994 -אֲנִי H1961 -אֲנִי H0559 </p> <p> -နွဲ့သင် ထာဝရဘုရား ဖမြဲခဲ့၏ -အဘယ်ကခြင်းဆိုသော် ငါတို့မငြိခဲ့ပီ မငြိ-ခင်း -နွဲ့ဆိုကပြန်၏ </p>
----	--

: 996 0996 0996 0423 4994 1961 0559
-နွဲ့-သင့်အကခြ်း -ငါတို့အကခြ်း -ငါတို့အကခြ်း ကျိန်ဆိုခင်း -ကျေးဇူးပ၍ ရှိပါစေ -နွဲ့ငါတို့ဆိုကခြာ

: 797 1285 3772
-နွဲ့သင် ပဋိညာဉ် -နွဲ့ငါတို့ချုပ်ဆိုကမြည်

ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာ ရှိတော်မူကခြင်းကို၊ ငါတို့အမှန် သိမငြိသည်ဖမြဲ၍၊

29	<p> -אֲנִי H5060 -אֲנִי H3808 -אֲנִי -אֲנִי -אֲנִי -אֲנִи -אֲנִи </p> <p> -နွဲ့-ကဲ့သို့ ငါတို့ထိုခိုက်ခဲ-သင့်ကို -မ -ကဲ့သို့ အဆိုးအညစ် -ငါတို့နှင့် ပမြည် -အကယ်၍ </p>
----	--

: 6258 7965 7971 7535 3068 1288
-ယခု သင် -ဗွဲ့ငါမြဲသက်ခင်း -နွဲ့ငါတို့လွတ်ခဲ့ပီ-သင့်ကို ကောင်းမွန်ခင်း -သာ -နွဲ့သင် ငါတို့ပမြဲကခြာ

: 3068 1288
-၏ထာဝရဘုရား ကောင်းချီးခံရသော-

ငါတို့သည် သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပ၍၊ ငါ့မြုပ်စွာလွတ် လိုက်သည်နည်းတူ၊ သင်သည်ငါတို့ကို အပမြဲမပမြဲဟု၊ ငါတို့တဘက်၊ သင့်တဘက်၊ နှစ်ဘက်သား တို့သည်၊ သစုစာဂတိထား၍ မိသဟာယဖွဲ့ကခြာ။ သင် သည် ထာဝရဘုရားကောင်းကျိုးပေးတော်မူသောသူ ဖမြဲပါ၏ဟု ဆိုကပြန်သော်၊

30	<p> -אֲנִי H8354 -אֲנִי H0398 -אֲנִי H4960 </p> <p> -နွဲ့သင်ကပြန်၏ -နွဲ့စားကပြန်၏ ပွဲ -သူတို့အတွက် -နွဲ့ပပြန်၏ </p>
----	---

ကူဇက်သည်၊ သူတို့အသို့ စားသောက်ပွဲကို လုပ်၍၊ အတူစားသောက်ကခြာ။

